

力衰退。 II မါ <thi> 串：လက်စွပ်လေး ~ 穿成四串的 (好多)戒指 / ငါးတ ~ 一串鱼

သိက ကါ <thi ka'> 唱歌跳舞

သိကရီ ကဝါ <thi g- yi> (诗)慌忙,慌张

သိကာရိကာ ကဝါ <thi ga yi ga> ①暗示,示意: ~ ပြောသွားသည်။ (他)作了一些暗示。②少许,一点儿,相差无几 (表明分歧时用): အပိပ္ပယ်ယူဆတဲ့နေရာမှာ ~ မှားယင်လဲမကောင်းဘူး။ 在解释词义时稍有出入也是不好的。

သိကာရိပ်ကာ ကဝါ <thi 'ga yeit ka> = သိကာရိကာ

သိကုံး ကါ <thi kon:> ①写作 (诗歌) ③用绳线穿珠子、花儿等

သိကျူး နါ <thi kyu:> 歌颂,颂扬,赞颂

သိကြိုး နါ <thi gyo:> 帆脚索

သိခေါင် နဝါ <thi khaun> ①极度的 ②遥远

သိခေါင်မိုး နဝါ <thi gaun mo:> = သိခေါင်

သိခေါင်ထိုး I ကါ <thi gaun hto:> 过分,极度 II ကဝါ <thi gaun do:> 距离很大地,极其: ခရီး ~ ဝေးသည်။ 旅途遥远。 / အယူဝါဒချင်း ~ ကွာခြားသည်။ 观点主张相差很远。 / စကားအပိပ္ပယ် ~ ခြားနားသည်။ 意思相差很大。

သိချင်း နါ <th- khyin:> 歌曲: ~ ဓက် (古)留声机 / ~ ဆိုသည်။ 唱歌。 / ~ တိုက်သည်။ 练唱。 / ~ ရေးဆရာ 作曲家 / ~ ဓာတ်ပြား 唱片 / ~ သည် (古)卖唱人 / ~ သံ 歌声

သိချင်းကြီး နါ <th- khyin: gyi:> 缅甸古典歌曲和乐曲, 其中包含 ကြိုးသွါ,သိချင်းခံ,ပတ်ပျိုး,ယိုးဒယား 等几种

သိချင်းခံ နါ <th- khyin: gan> 基本乐曲 (一般反映高雅的内容,故又名 သိချင်းခန့်)

သိချင်းခန့် <th- khyin: gan'> 反映文雅内容的乐曲, 常作基本乐曲

သိချင်းပြာ ကါ <th- khyin: nya> (书)唱歌,歌诵

သိချင်းရိုး နါ <th- khyin: yo:> 古老的歌曲

သိချင်းသား နါ <th- khyin: dha:> 歌词

သိချင်းသွား နါ <th- khyin: dhwa:> 歌谱,乐曲,曲子

သိချုပ် I ကါ <thi khyout> 临时绷上 (粗缝) II နါ <thi gyout> 绷线儿: အဝတ်အထည်ကို ~ ချုပ်သည်။ 将衣料用线绷上。

သိဆို ကါ <thi hso> 唱: ~ သူ 演唱者

သိတ နါ <thi ta'> [巴]冷,寒气

သိတဂူ နါ <thi da' gu> [巴]月亮,广寒宫

သိတတေဇော နါ <thi ta' tei zaw:> [巴](缅甸)寒火

သိတာ နါ <thi ta> [巴]①河流,湖泊 ②一种稻

သိတာစန္ဒန် နါ <thi ta san dan> 一种树

သိတာရေစင် နါ <thi ta yei zin> 清凉的水: အတာသဘင်မှာ ~ ဖြင့်ပက်ကြသည်။ 到泼水节时,都用清凉的水互相泼洒。

သိတံ နါ <thi dan> 扞子,竹签子(穿水果片,花,肉,鱼等用): စပယ်ပွင့်များကို ~ သိထားသည်။ 用扞子将茉莉花串起来。

သိတင်း I နါ <thi din:/dh-din:> ①【植】胭脂树,果实可做染料 Bixa Orellana (anatto, or arnatto) ②【佛】戒,戒规: ~ သိက္ခာ 僧侣的品德 / ~ သည် 守戒者 / ~ ဥပုသ် 斋戒 ③守戒日,斋日即初八、十五、廿三、月末 II မါ <dh-din:> 周: တလလေး ~ 一个月四周

သိတင်းကြီး နါ <dh-din: gyi:> ①罗汉,高僧 ②黄道吉日

သိတင်းကျွတ် I နါ <dh- din: gyut> 缅历七月: ~ မီးထွန်းပွဲ 缅历七月点灯节 II ကါ <dh-din: kyut> 到缅历七月: ~ ပီ။ 到缅历七月份了。

သိတင်းနေ့ နါ <dh- din: nei'> 守戒日

သိတင်းပတ် နါ <dh- din: bat> 缅历周期,指 လဆန်း,ခရက်မှလ ဆန်း,ဂရက်,ဇရက်မှလပြည့်,လပြည့်ကျော်,ခရက်မှလဆုတ်,ဂရက်,လဆုတ်,ဇရက်မှလကွယ်။

သိတင်းရက် နါ <dh- din: yet> 守戒日

သိတင်းဝါလ နါ <dh- din: wa la'> 佛教的斋戒季

သိတင်းသီလ နါ <dh-din: thi la'> 斋戒

သိတင်းသည် နါ <dh- din: dhi> 守斋人

သိတင်းသုံး ကါ <dh- din: thon:> (僧侣)挂搭,挂单,挂锡 II နါ <dh- dhin: dhon:> 挂搭僧,守戒者: ~ ဖေဝ် 一起挂搭的僧人,一起守戒者

သိခါ နါ <thi da> 【佛】须弥山周围七重山之间的海洋

သိစ နါ <thi ba> 【动】野鹬 Glareola Lactea (pratincole small indian)

သိဖွဲ့ ကါ <thi phwe'> 写作(诗歌)

သိမ / သိမာ <thi ma'/thi ma> = သိမ်

သိမူး ကါ <thi mu:> 头昏,晕

သိမုန် နဝါ <thi hmon> (眼睛)昏花

သိရီ ကဝါ <thi y- yi> (古)慌忙,慌张

သိရီ နါ <thi ri'> = ကျက်သရေ

သိရီနတ် နါ <thi ri' nat> 智慧神(守三藏经的女神)

သိရိပျံချီ နါ <thi ri' pyan khyi> 缅甸独立后授予行政官员的一种称号,意为“吉祥日增”

သိရိလင်္ကာ နါ <thi ri' lin ga> (国名)斯里兰卡

သိရိ ကါ <thi yi> 穷困,艰难,纷乱

သိရိုး ကါ <thi yon:> ①作诗 ②用线穿(珠子、花等)

သိရွတ် ကါ <thi yut> 吟诵(诗)

သိလ နါ <thi la'> [巴]【佛】戒规

သိလကောင်း ကါ <thi la' kaun:> (迷信)前世积德(今世得长寿): အသက်ကိုးဆယ်ကျော်ပြီတယ် ~ တပဲနေ့။ 年过九十,真是前世修的福呀!

သိလကျိုး ကါ <thi la' kyo:> 破戒